

မာတိကာ

၁။ အသံ	၁
၂။ နှုတ်ခွန်းဆက်သခြင်း	၂၀
၃။ စားသောက်ခြင်း	၂၄
၄။ အစားအစာနှင့်အသုံးအဆောင်	၃၆
၅။ ဘာလဲ	၇၄
၆။ တားမြစ်ခြင်း (မ-နဲ့) don't	၉၀
၇။ အလုပ်များသည်	၁၀၄
၈။ အလွန် (သိပ်)	၁၀၉
၉။ ကောင်းတယ်	၁၁၈
၁၀။ ပြီးပြီ	၁၂၄
၁၁။ စဉ်းစားတယ်(ထင်တယ်)(ချင်တယ်)	၁၂၈
၁၂။ အမည်	၁၃၆
၁၃။ ဖိတ်သည်၊ကျေးသည်၊ကျေးဇူးပြု၍	၁၄၀
၁၄။ ဂဏန်းအရေအတွက်	၁၄၄
၁၅။ နာရီ	၁၅၃
၁၆။ ဘာလို့၊ ဘယ်လို့၊ ဒီလို့၊ ဒီလောက်	၁၆၁
၁၇။ ဘယ်သွားမလဲ	၁၇၇
၁၈။ ရှိတယ်	၁၉၈
၁၉။ ရက်စွဲ	၂၀၃
၂၀။ နှစ်သက်သည်	၂၁၆
၂၁။ မျှော်လင့်သည်	၂၂၁
၂၂။ တူတယ်	၂၂၆
၂၃။ ယုံကြည်ခြင်း	၂၃၂
၂၄။ ပြန်ပြီ၊ လဲ	၂၃၆

၂၅။ စောင့်သည်	၂၄၁
၂၆။ ပေးသည်	၂၄၅
၂၇။ ကျ၊ မှ၊ ထဲ (စကားဆက်)	၂၅၀
၂၈။ ချက်ချင်း (စကားဆက်)	၂၅၅
၂၉။ နောက်ထပ်	၂၆၄
၃၀။ တတ်တယ်	၂၇၀
၃၁။ ရဲသည်	၂၇၉
၃၂။ မှားသည်	၂၈၂
၃၃။ သေး (still)	၂၈၈
၃၄။ ဖူးသည်	၂၉၆
၃၅။ အဆုံးစွန်	၃၀၁
၃၆။ လွန်လွန်း	၃၀၇
၃၇။ တကယ်ပဲ	၃၁၄
၃၈။ တာနဲ့	၃၂၃
၃၉။ ကိုယ်စား	၃၂၆
၄၀။ သင့်သည်	၃၂၈
၄၁။ အလျင်	၃၃၃
၄၂။ တိုင်းပြည်နှင့်လူမျိုး	၃၃၆
၄၃။ မှ	၃၄၅
၄၄။ ထင်သည်	၃၄၉
၄၅။ မိမိ	၃၅၂
၄၆။ ဘယ်အချိန်(ဘယ်တော့)	၃၅၈
၄၇။ အကယ်၍	၃၆၂
၄၈။ ပြီးနှင့်ပြီ	၃၆၈
၄၉။ ခေါ်သည်၊ ခိုင်းသည်	၃၇၂

၅၀။ ကျောက်မျက်ရတနာများ	၃၇၅
၅၁။ ပွဲတော်နေ့များ	၃၈၄
၅၂။ အရင်တုန်းက	၃၈၉
၅၃။ မှာ။ ဆဲ။ ရှိသည်	၃၉၇
၅၄။ Only	၄၀၁
၅၅။ ထို့ကြောင့်	၄၀၈
၅၆။ ဆန္ဒစောသည်	၄၁၀
၅၇။ မှ အပ	၄၁၃
၅၈။ ကျိန်းသေ၊ အတိအကျ၊ အသေအချာ	၄၁၆
၅၉။ သဘောတူတယ်၊ ကတိပေးတယ်	၄၂၀
၆၀။ များသည်၊ အားလုံး	၄၂၃
၆၁။ ညာတယ်	၄၃၁
၆၂။ အရမ်း	၄၃၃
၆၃။ ရောဂါနှင့် ရောဂါအခြေအနေ	၄၃၈
၆၄။ လမ်းမေးခြင်း၊ ကားစီးခြင်း	၄၆၃
၆၅။ သင်္ဘောစီးခြင်း	၄၇၈
၆၆။ ရထားစီးခြင်း	၄၈၅
၆၇။ အိမ်ငှားခြင်း	၄၉၀
၆၈။ စာတိုက်မှာ	၅၀၀
၆၉။ တယ်လီဖုန်းဆက်ခြင်း	၅၀၆
၇၀။ ဘဏ်တိုက်မှာ	၅၁၄